

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်းနှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင်သတ်မှတ်ခြင်းအား
အသိပေးကြော်ငြာခြင်း

ကြော်ငြာစာအမှတ်- ၂ /၂၀၂၀

၁၃၈၂ ခုနှစ်၊ နတ်တော်လဆန်း (၆) ရက်
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၀)ရက်

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၁၆) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ရန် အောက်ပါသတ်မှတ်ချက်ကိုက်ညီသူများမှ ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ သတ်မှတ်ထားသည့် အထောက်အထားများပူးတွဲ၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့(သို့မဟုတ်) ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော် (ရုံးခွဲ)သို့ (၂၁-၁၂-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် ရေးဖြေ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ) စာမေးပွဲများကို (၇-၁-၂၀၂၁)မှ (၈-၁-၂၀၂၁)ရက်နေ့အထိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ www.dryzonegreening.gov.mm Website တွင် ကြော်ငြာထည့်သွင်းဖော်ပြထားပြီးဖြစ်ပါသည် -

လျှောက်ထားသူသည် -

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) သိပ္ပံ(သစ်တော)ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။
- (ဂ) (၃၁-၁၂-၂၀၂၀) ရက်နေ့တွင် အသက် (၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
- (ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- (င) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
- (စ) ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၂။ သို့ရာတွင် အထက်ဖော်ပြပါ လျှောက်လွှာပိတ်ရက်အား လုပ်ငန်းလိုအပ်ချက်အရ (၂၁-၁၂-၂၀၂၀)ရက်နေ့အစား (၅-၁-၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် ရေးဖြေစာမေးပွဲကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမတွင် အောက်ဖော်ပြပါနေ့ရက်များ၌ ပြောင်းလဲကျင်းပပြုလုပ်မည်ဖြစ်ပြီး တစ်ဦးချင်းထံသို့ အကြောင်းကြားမည်မဟုတ်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။ -

စဉ်	ဘာသာရပ်	ဖြေဆိုမည့်ရက်	အချိန်
(က)	မြန်မာစာ	၁၄-၁-၂၀၂၁ (ကြာသပတေးနေ့)	၀၉:၀၀ မှ ၁၁:၀၀
(ခ)	အင်္ဂလိပ်စာ	၁၄-၁-၂၀၂၁(ကြာသပတေးနေ့)	၁၃:၀၀ မှ ၁၅:၀၀
(ဂ)	အထွေထွေ ဗဟုသုတ	၁၅-၁-၂၀၂၁(သောကြာနေ့)	၀၉:၀၀ မှ ၁၁:၀၀

၃။ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ www.dryzonegreening.gov.mm Website တွင် ကြော်ငြာပေးထားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများအား လူတွေ့ဖြေဆိုရမည့် ရက်စွဲ၊ အချိန်၊ နေရာတို့ကို ဆက်လက်ထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။

၄။ စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ ကြာသပတေးနေ့၊ နံနက် (၈:၀၀)နာရီအရောက် ဖြေဆိုရန်နေရာသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ လာရောက်သတင်းပေးပို့ရန်နှင့် စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက် နောက်ကျ၍ စာမေးပွဲခန်းမအတွင်းသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်များအား စာမေးပွဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်)သတ်မှတ်ရက် ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၆။ ရေးဖြေစာမေးပွဲ လာရောက် ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက်သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရပါမည်။

၇။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။

၈။ အခြားစုံစမ်းမေးမြန်းလိုပါက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တယ်လီဖုန်း အမှတ် (၀၂-၅၇၀၃၈နှင့် ၀၂-၅၇၉၈၃)သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများကို www.dryzone.greening.gov.mm Website တွင် download ရယူနိုင်ပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန